

တိုင်ကြားချက်တစ်ခုပြုလုပ်ခြင်း

မိမိ၏ ဝန်ဆောင်မှုစံနှုန်းကို မကျေနပ်ပါ

မိမိအား ကတိပေးထားသည်ကို မရပါ

မိမိ စိတ်ထိခိုက်သွားသည် ဒါမှမဟုတ် ကြောက်လန့်နေသည်

မိမိ၏ ဝန်ဆောင်မှုဌာနသည် မိမိစကားကို နားမထောင်ပါ

မိမိ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေသည်

မိမိ၏ ကိုယ်ရေးကိုယ်တာများကို လျှို့ဝှက်ထားခြင်း မရှိပါ

Interpreter

စကားပြန်ရရန်အတွက် ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှုလုပ်ငန်းများ (TIS) National ၁၃၁ ၄၅၀ သို့ ဖုန်းခေါ်ပါ

မိမိ၏ NDIS ဝန်ဆောင်မှုလုပ်ငန်းများနှင့် အထောက်အပံ့များ၏ အရည်အသွေးနှင့် ဘေးမထိခိုက်စေရေးအကြောင်း တိုင်ကြားနိုင်ပါသည်။

မိမိ၏ ဝန်ဆောင်မှုဌာနသို့

မိမိ၏ ဝန်ဆောင်မှုဌာနသည်

- မိမိစကားကို နားထောင်ရမည်
- တိုင်ကြားချက် ပြုလုပ်ရန် ကူညီပေးရမည်
- တိုင်ကြားခြင်းကြောင့် မိမိကို ဆိုးရွားစွာ ဆက်ဆံစေရ
- မိမိ ရယူလိုပါက ထောက်ခံအားပေးသူ သို့မဟုတ် စကားပြန်ကို ရှာပေးရမည်

NDIS အရည်အသွေးနှင့် ကာကွယ်မှုများ ကော်မရှင်သို့

- ညံ့သာမဆို တိုင်ကြားနိုင်သည်
- အခမဲ့နှင့်လျှို့ဝှက်ဖြစ်သည်။ အမည် လျှို့ဝှက် ထားနိုင်သည်။
- မိမိ၏တိုင်ကြားချက်ကို အချိန်မရွေး ရပ်နိုင်သည်။

၁၈၀၀ ၀၃၅ ၅၄၄ သို့ ဖုန်းခေါ်ပါ

တိုင်ကြားချက်ပုံစံ
www.ndiscommission.gov.au/contact-us/makeacomplaint

မှတ်ချက်- NDIS အစီအစဉ် သို့မဟုတ် ထောက်ပံ့ငွေဆိုင်ရာ တိုင်ကြားချက်များအတွက် NDIA သို့ ၁၈၀၀ ၈၀၀ ၁၁၀ မှတဆင့် ဆက်သွယ်ပါ။ NDIS ကော်မရှင်သည် NDIA နှင့် သီးခြား ဖြစ်ပါသည်။

အရေးပေါ်အချိန်တွင် ၀၀၀ သို့ ဖုန်းခေါ်ပါ